



Title	Study of the Myanmar Language as Used by Ethnic Groups
Author	Dr. Hlaing Way Way Hla
Issue Date	2016

International Conference on Language Policy

Study of the Myanmar Language as
Used by Ethnic Groups

Dr. Hlaing Way Way Hla

Daw Aye Aye

Daw Yin Yin Soe

Department of Myanmar Language and Literature

Mandalay University

(7) January, 2016.

မာတိကာ

အခန်း

အကြောင်းအရာ

စာမျက်နှာ

စာတမ်းအကျဉ်း

နိဒါန်း

၁။	တိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်	၁
၁၁။	ကချင်တိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်	၁
၁၂။	ကရင်တိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်	၄
၁၃။	ချင်းတိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်	၅
၁၄။	ရခိုင်တိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်	၇
၁၅။	ရှမ်းတိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်	၁၀
	ခြုံငံသုံးသပ်ချက်	၁၄

နှိပ်း

ဖတ်ရှုလေ့လာသောစာအုပ်များ

အလေ့လာခံပုဂ္ဂိုလ်များ

ABSTRACT

This paper is a study on the Myanmar language as used by the Shan, Kachin, Chin and Rakhine among the ethnic groups in Myanmar. The Shan, Kachin, Chin, Rakhine and Kayin groups use their respective ethnic languages as their mother tongue. As they use the Myanmar language for schooling and administrative purposes, and learn English as a foreign language, they are multilingual. Since Myanmar is not the mother tongue for these ethnic groups, when they speak the Myanmar language, pronunciation, usage and grammar are different. A linguistic study of the differences has been carried out as research. As a result of this research, we can identify which method to use when teaching the Myanmar language to the ethnic groups.

နိဒါန်း

ဘာသာဖော်ပညာရှင်များ၏ စူးစမ်းချက်အရ ကမ္မာပြောတွင် ပြောဆိုသုံးစွဲနေသော ဘာသာစကား အမျိုးပေါင်း များစွာရှိသော်လည်း တစ်ခုနှင့်တစ်ခု ထပ်တူထပ်မျှတူသော ဘာသာစကားများမရှိပါ။ ဘာသာစကားတိုင်းတွင် အခြားဘာသာစကားနှင့်မတူဘဲ ကွဲပြားခြားနားသောသွင်ပြင်လက္ခဏာများ ရှိမြှုပြစ်ပါသည်။ ဘာသာစကားတစ်ခုတွင် တွေ့ရသော လက္ခဏာတစ်ရပ်ရပ်ကို အခြား ဘာသာစကားတွင်လည်း တွေ့ရမည်ဟု ပုံသေမပြောနိုင်ကြောင်း ထင်ရှားပါသည်။

ဘာသာစကားဟူသည် လူတစ်ဦးနှင့်တစ်ဦး စိတ်ကူးချင်း၊ အသိအမြင်ချင်း၊ အတွေ့အကြုံချင်း၊ အဖြစ်အပက်ချင်းနှင့် ခံစားချက်ချင်း ဖလှယ်ဆက်သွယ်ရာတွင် အသုံးပြုသည့် ဆက်သွယ်မှုကြားခံဖြစ်ပါသည်။ ဆက်သွယ်မှုကြားခံဟုဆိုရာတွင် စကားတူလူအဖွဲ့အစည်းအလိုက် အချင်းချင်း နားလည်ဆက်သွယ်သည့် ဆက်သွယ်မှုကြားခံများကို ဆိုလိုပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများသည် မြန်မာဘာသာစကား ပြောဆိုရာတွင် နေရာ ဒေသ၊ ပထဝိဝင်အနေအထားကွဲပြားမှု၊ လူနေမှုအဆင့်အတန်းကွဲပြားမှုတို့ကြောင့် အသံထွက်ပုံချင်း၊ ဝေါဟာရအသုံးအနှစ်းချင်း ကွဲပြားခြားနားမှုများရှိပါသည်။ တိုင်းရင်းသားလူမျိုးများသည် မွေးကတည်းကပင် မိခင် ဘာသာစကားအဖြစ် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားများကို အသုံးပြုကြပါသည်။ ကျောင်းနေအချွေ ရောက်သောအခါ ကျောင်းသုံးရုံးသုံးအဖြစ် စံမြန်မာ ဘာသာစကား (Standard Myanmar Language) နှင့် နိုင်ငံရပ်ခြားဘာသာစကား (Foreign Language)အဖြစ် အဂ်လိပ်ဘာသာစကားတို့ကို သင်ယူကြရသောကြောင့် Multilingual များ ဖြစ်ကြပါသည်။

အချို့တိုင်းရင်းသားများသည် မြန်မာဘာသာစကားပြောရာတွင်လည်းကောင်း၊ မြန်မာစာဖတ်ရာတွင်လည်းကောင်း မိခင်မြန်မာဘာသာစကားသုံးစွဲသော မြန်မာလူမျိုးများနှင့် အသံထွက်၊ အသုံးအနှစ်း နီးစပ်မှုရှိကြောင့်တွေ့ရပါသည်။ အချို့တိုင်းရင်းသားများမှာမူ ငယ်စဉ်က မိခင် ဘာသာစကားသာပြော၍ မြန်မာဘာသာစကားကို လုံးဝမပြောဘဲ ကျောင်းနေအချွေရောက်သောအခါမှ ကျောင်းသုံးရုံးသုံး စံမြန်မာဘာသာစကားကို စာပေအဖြစ် စတင်ထိတွေ့ကြရပါ သည်။ ထို့ကြောင့် မြန်မာဘာသာစကားကို ပြောဆိုသောအခါ အချို့တိုင်းရင်းသားတို့၏ ပြောဟန်မှာ စာဆန်နေသည်ကို တွေ့ရှိရပါသည်။

ကချင်၊ ကရင်၊ ချင်း၊ ရရိုင်၊ ရှမ်း၊ စသည်တိုင်းရင်းသားများသုံးသော မြန်မာဘာသာစကားသည် ပြောဆိုသုံးစွဲသူတို့၏ နေရာဒေသအလိုက် စကားအသွင်အမျိုးမျိုး ကွဲပြားသွားပါသည်။ အလေ့လာခံ တိုင်းရင်းသားသုံး မြန်မာဘာသာစကား(၅)မျိုးနှင့် စံမြန်မာဘာသာစကားတို့ကို နှိုင်းယုဉ်လေ့လာသောအခါ တူညီသည့်အချက်များရှိသော်လည်း အချို့စကားလားများသည် အသံထွက်ကွဲပြားခြင်း၊ ဝေါဟာရ ကွဲပြားခြင်း၊ သွွှေ့ကွဲပြားခြင်းများ ရှိသည်ကို တွေ့ရပါသည်။

အခန်း ၁

တိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄)ခု ဖွဲ့စည်းပါဝင်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရရိုင်၊ ရူမ်းစသည် တိုင်းရင်းသားလူမျိုးများ စပေါင်းနေထိုင်ကြပါသည်။ ထိုတိုင်းရင်းသား လူမျိုးများတွင် ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စလေ့ထုံးတမ်း အသီးသီးရှိကြပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ အသုံးပြုသော ဘာသာစကားသည် မူလက ဘာသာစကားမျိုးရိုးတစ်ခုတည်းမှ ဆင်းသက်လာခဲ့သော်လည်း နောက်ပိုင်းတွင် ဘာသာစကားမျိုးစိတ်ကွဲများ ဖြစ်လာခဲ့သည်။ တိုင်းရင်းသားပေါင်း (၁၃၅)မျိုးရှိရာ ကချင် (၁၂)မျိုး၊ ကယား (၉)မျိုး၊ ကရင် (၁၁)မျိုး၊ ချင်း (၅၃)မျိုး၊ မွန် (၁)မျိုး၊ ဗမာ (၉)မျိုး၊ ရရိုင် (၇)မျိုး၊ ရူမ်း (၃၃)မျိုး တို့ဖြစ်ပါသည်။ တိုင်းရင်းသား ဘာသာစကားအသီးသီးသည် သက်ဆိုင်ရာတိုင်းရင်းသားများအတွက် မိခင်ဘာသာစကား (Mother Tongue) ဖြစ်၍ ပြောဆို သုံးစွဲရန် အခက်အခဲမရှိနိုင်သော်လည်း မြန်မာဘာသာစကားကို သင်ယူရသောအခါင်းတို့အတွက် ခုတိယဘာသာစကား (second Language) ဖြစ်သောကြောင့် အခက်အခဲရှိလာပါသည်။ တတိယ ဘာသာစကား (Third Language) အဖြစ် အက်လိပ်ဘာသာစကားကို သင်ယူရသောအခါ တွင်လည်း အခက်အခဲရှိလာပါသည်။ အချို့တိုင်းရင်းသားများအတွက် ကိုးကွယ်ယုံကြည်မှုအရ ခုတိယဘာသာစကားဖြစ်သော မြန်မာဘာသာစကားထက်ပင် တတိယဘာသာစကားဖြစ်သည့် အက်လိပ်ဘာသာစကားနှင့် ထိတွေ့မှုပိုများကာ လေ့လာသင်ယူရာတွင် အက်လိပ်ဘာသာစကားက ပိုမိုလွယ်ကူသည်ကို တွေ့ရှိရပါသည်။

တိုင်းရင်းသားသုံး မြန်မာဘာသာစကားကို စံမြန်မာဘာသာစကားနှင့် နှိုင်းယူဉ် လေ့လာခြင်းဖြင့် တိုင်းရင်းသားတို့၏ အခက်အခဲကို သိရှိနိုင်ရုံမျှမက ထိုအခက်အခဲများကို ဖြေရှင်း ပေးနိုင်မည် နည်းလမ်းများကို တွေ့ရှိနိုင်ပါသည်။ ဤစာတမ်းသည် ကချင်၊ ကရင်၊ ချင်း၊ ရရိုင်၊ ရူမ်း စသောတိုင်းရင်းသားများ သုံးစွဲသော မြန်မာဘာသာစကားအားလုံးကို လေ့လာခြင်းမဟုတ်ဘဲ သက်ဆိုင်ရာတိုင်းရင်းသားမျိုးစတ်ကွဲအချို့ ပြောဆိုသုံးစွဲသော မြန်မာဘာသာစကားကိုသာ လေ့လာ တင်ပြမည်ဖြစ်ပါသည်။

၁၁။ ကချင်တိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်

ကချင်တိုင်းရင်းသားအများစုသည် ကချင်ပြည်နယ်တွင် နေထိုင်ကြသည်။
ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် တည်ရှိပါသည်။

ကချင်ဘာသာစကားသည် ပြောဆိုသုံးစွဲသူများ၏ နေထိုင်ရာဒေသနှင့် လူမျိုးနှယ်စာပေါ်
 မူတည်ပြီး ကချင်၊ တရာမဲး၊ လောင်၊ ဂျိမ်းဖော့၊ ခရာ၊ ဒူးလန်း၊ မရာ၊ ရဝမ်၊ လရှိ၊ အမီး၊ လီဗျာ၊
 ဂေါ်ရီ ဟူ၍ ဘာသာစကားမျိုးကဲပေါင်း(၁၂)မျိုး ကွဲပြားပါသည်။ ယင်းတို့အနက်
 ဂိန်းဖော့စကား၊ မရာစကား၊ ရဝမ်စကား၊ လီဗျာစကား တို့သည် ထင်ရှားပါသည်။
 ဂိန်းဖော့တို့သည် ကချင်ပြည်နယ် ပုံတာအိုခရိုင်၊ တောင်ပေါ်နှင့် မြေပြန်ဒေသများ၊
 ဆွမ်ပရာဘုံမြို့နယ်၊ ကာမိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဆုံးမြို့နယ်၊ ဗန်းမော်ခရိုင်
 ရွှေမြို့နယ်၊ စိန်လုံမြို့နယ်နှင့် မြစ်ကြီးနားခရင်တို့တွင် နေထိုင်ကြပါသည်။ မရာ
 (လောင်ပေါ်)တို့သည် လောခေါင်နယ်ခြားခရိုင် တော်တောင်အပ်ပိုင်နယ်၊
 မန်ကျိုတောင်အပ်ပိုင်နယ်၊ ချိုပွဲမြို့နယ်၊ ဆုံးမြို့နယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္တိနယ်နှင့်
 ကျိုင်းတုံနယ်တို့တွင် နေထိုင်ကြပါသည်။ ရဝမ်တို့သည် ကချင်ပြည်နယ် မြောက်ပိုင်း
 ဟူးကောင်းတောင်ကြားမလိုခမြစ်လက်တက် အထက်ဖျားဒေသ၊ ပုံတာအိုခရိုင်နှင့်
 ခေါင်လန်းဖူနယ်တို့တွင် နေထိုင်ကြပါသည်။ လီဗျာတို့သည် ပုံတာအိုခရိုင်၊ မြစ်ကြီးနားခရိုင်၊
 ဗန်းမော်ခရိုင်၊ ရှမ်းပြည်တာင်ပိုင်း လွှိုင်လင်ခရိုင်နှင့် ရှမ်းပြည်အရှေ့ပိုင်းတို့တွင်
 နေထိုင်ကြပါ သည်။ ကချင်တိုင်းရင်းသားသုံး မြန်မာဘာသာစကားကို လေ့လာတင်ပြရာတွင်
 ကချင်မျိုးစိတ်ကဲများမှ ကချင်ပြည်နယ် ရွှေကြမြို့နှင့် ပိုင်းမော်မြို့တွင်နေထိုင်သော
 ဂိန်းဖော့တိုင်းရင်းသားများ ပြောဆိုသည် မြန်မာဘာသာစကားကို လေ့လာတင်ပြပါမည်။

စံမြန်မာဘာသာစကား ဂိန်းဖော့ကချင်တိုင်းရင်းသားသုံး

မြန်မာဘာသာစကား

အများကြီး

/ e mjà dʒi /

ဗလပုံ(ဗု)ကြီး

(အသုံးကဲ့)

ဆုံးဖြတ်ထားတယ်

/ shɔ̄ ū phja? thà dē /

ပိုင်းဖြတ်ထားတယ်

/ pā ū phja? thà dē /

ရေးသက်သာတယ်

/ zē θε? θā dē /

ဝယ်လို့ကောင်းတယ်

/ wē ló kà ū dē /

ထမင်းအတူစားတယ်

/ thə m̄ī ə tū sà dē /

ထမင်းအတူပေါင်းပြီးစားတယ်

/ thə m̄ī ə tū pà ū p̄ī sà dē /

မရှိဘူး

/ mə cī bù /

ရှိမနေဘူး

/ cī mə nē bù /

(အသုံးကဲ့)

ဟုတ်တယ်	ဟုတ်တာပါအေ
(အသုံးကဲ့)	
/ hou? tē /	/ hou? tā pa' ē /
ထမင်းစားကောင်းတယ်	အလား...ထမင်းစားကောင်းတယ်
(အသုံးထွက်ကဲ့)	
/ thə m̥i̥ sà kà ū dē /	/ ə là thə m̥i̥ sà kà ū dē /
အမလေး..နာလိုက်တာ	အလားလား..နာလိုက်တာ (အသုံးထွက်ကဲ့)
/ ə mə lè nā lai? tā /	/ ə là là nā lai? tā /
စိတ်ချပါ	စိတ်ချချနေနော်။ စိတ်ချပါဆို။ (အသုံးကဲ့)
/ sai? t̥ha' pā /	/ sai? t̥ha' t̥ha' nē nō / sai? t̥ha' pā shō /
ဝါသနာမပါဘူး	ဝါသနာမရှိဘူး (အသုံးကဲ့)
/ wā ðə nā mə pā bù /	/ wā ðə nā mə ci' bù /
ကူလုပ်မယ်	လုပ်ကူမယ် (အသုံးကဲ့)
/ kū lou? mē /	/ lou? kū mē /
မသွားခိုင်းဘူး	မသွား(တွား)စေ(စေ)ဘူး (အသုံးထွက်ကဲ့)
/ mə θwa' khā'i bù /	/ mə twa' zē bù /
လျေလျော်	လေလော် (အသုံးထွက်ကဲ့)
/ hlē hlō /	/ lē lō /
မော်ဘီ	မော်ဘီ (အသုံးထွက်ကဲ့)
/ hmō bī /	/mō bī /

အလေ့လာခံ ကချင်တိုင်းရင်းသားများသုံးသော မြန်မာဘာသာစကားတွင် စံမြန်မာစကားနှင့် တူသော အသုံးအနှစ်းများတွေ့ရသကဲ့သို့၊ မတူသောအသုံးအနှစ်းများကို အနည်းငယ်သာ တွေ့ရပါသည်။ ထို့ပြင် တားမြစ်သည်သဘော၊ ခွင့်ပြုချက်မရသည့်သဘောမျိုးတို့တွင် မသွားစေ(စေ)ဘူး၊ မစားစေ(စေ)ဘူးတို့၏ ‘စေ(စေ)’ ဟူသောအသုံး သုံးထားသည်ကို တွေ့ရပါသည်။ ပြောသူ၏ စကားထောက်ခံသည့်သဘောကို မြန်မာစကားတွင် ‘ဟုတ်ဟုတ်’ အေးအေး၊ ဟုတ်ကဲ့၊ ဟုတ်’ စသည်ဖြင့်သုံးပြီး ကချင်တိုင်းရင်းသားများက ‘အေး..ဆို’ ဟူ၍ လေသံရှည်ရည်ဖြင့်သုံးသည်ကို တွေ့ရပါသည်။ ထို့နောက် မကြာမီဖြစ်မည့်အခြေအနေကို

ပြောသည်အခါ မြန်မာလူမျိုးများက ‘စားတော့မှာ၊ လုပ်တော့မှာ’ ဟူ၍၏သုံးသော်လည်း
 ကချင်တိုင်းရင်းသားများက ‘စားမလို့လုပ်တုန်း၊ လုပ်မလို့လုပ်တုန်း’ ဟူ၍
 ပြောဆိုသုံးကြသည်ကိုလည်း တွေ့ရပါသည်။ ထိုးပွားရေးကိစ္စများ
 ဆောင်ရွက်သည့်အခါ၌လည်းကောင်း၊ မရင်းနှီးသည့်သူများနှင့်
 ပြောဆိုသည့်အခါ၌လည်းကောင်း၊ ယဉ်ကျေးမှုသဘောအရ ‘ရှင်၊ ခင်များ၊ ကျွန်တော်’ စသည်
 နာမ်စားများကို အသုံးများသည်။ မသားစနှင့် ပြောရာတွင်လည်းကောင်း၊
 ရင်းနှီးသူများနှင့် ပြောရာတွင်လည်းကောင်း ‘နှင်၊ ငါ’ ကိုသာ အသုံးများဖြီး ‘ရှင် နှင့် ကျွန်မ’
 အသုံးနည်းသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

၁၂။ ကရင်တိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်

ကရင်တိုင်းရင်းသားအများစုသည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ်တွင်
 နေထိုင် ကြပါသည်။ ကရင်ပြည်နယ်သည် မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊
 အရှေ့မြောက်ဖက်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ အရှေ့ဖက်တွင် သံလွင်မြစ်နှင့်
 ယင်း၏မြစ်လက်တက်ဖြစ်သော သောင်ရင်းမြစ်တို့နှင့် ဆက်စပ်နေပါသည်။
 ကရင်လူမျိုးများသည် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
 ဓရာဝတီတိုင်းဒေသကြီးစသည် မြန်မာနိုင်ငံဒေသအနုံးအပြားတွင် အတန်အသင့်
 နေထိုင်ကြပါသည်။ ကရင်မျိုးစိတ်ကဲ (၁၁)မျိုးမှာ ကရင်၊ ကရင်ဖြူ။ ဝလေကိုး၊
 မွန်ကရင်(စာဖြူ)၊ စကော(ကရင်)၊ တလေ့စွား၊ ပကူး၊ ဘွဲ့၊ မောနစွား၊ မိုးစွား၊ ပိုး(ကရင်)
 စသည်တို့ဖြစ်ပါသည်။ ယင်းတို့အနက် ပိုးကရင်နှင့် စကောကရင်တို့သည်ထင်ရှားဖြီး
 စကောကရင်တို့သည် ရမည်းသင်းခရိုင်မှ တောင်ဘက် မြို့တော်ခရိုင်အထိ အများဆုံးတွေ့ရပြီး
 ဓရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အနုံးအပြား နေထိုင်ပါသည်။ ပိုးကရင်တို့၏
 အချက်အခြားဒေသမှာ ဓရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်။ ကရင်မျိုးစိတ်ကဲတို့သည်
 နေထိုင်ရာဒေသ ကွဲပြားသည့်အတွက် အသံထွက်မတူဘဲ ကွဲပြားကြပါ သည်။
 စကောကရင်တို့သည် မြန်မာတို့နှင့် နီးစပ်သည့်အတွက် မြန်မာစကားပြောဆိုသုံးစွဲရာမှာ
 စံမြန်မာဘာသာစကားကို ပိုပိုသာပြောဆိုနိုင်ကြပါသည်။
 စကောကရင်တိုင်းရင်းသားများသုံးသော မြန်မာဘာသာစကားကိုသာ လေ့လာတင်ပြပါမည်။

စံမြန်မာဘာသာစကား

စကောကရင်တိုင်းရင်းသားသုံးမြန်မာဘာသာစကား

ထမင်းအတူစားမယ်

/ the m̥í e tū sà m̥e /

ထမင်းအတူတူစားကြမယ် (အသုံးကဲ့)

/thə m̥í e tū tū sú sà dʒá m̥e /

အကျိုးကြီးတယ်

/ e̥i̥ dʒi̥ tç i̥ də̥ /

အကျိုးသေးတယ်

(အသုံးကဲ့)

/ e̥i̥ dʒi̥ θe̥ də̥ /

ရေးပေါတယ်

/ zè pø̥ də̥ /

အများကြီးပေးရတယ်

/ o̥ mjà dʒi̥ pè̥ já də̥ /

အကျိုးဖွဲ့တယ်

/ e̥i̥ dʒi̥ pwá də̥ /

အကျိုးကျပ်တယ်

/ e̥i̥ dʒi̥ tçə? tə̥ /

ရေးတန်တယ်

(အသုံးကဲ့)

/ zè -tã tə̥ /

တန်းတပိုး(ဗိုး)ကြီးပေးရတယ်

(အသုံးကဲ့)

/ tə ní̥ də bø̥ dʒi̥ pè̥ já də̥ /

မသွားခိုင်းဘူး

(အသုံးကဲ့/အသုံးထွက်ကဲ့)

/ mə θwà khḁ̀i̥ bù /

မစားခိုင်းဘူး

/ mə sà khḁ̀i̥ bù /

မတွေ့ဖြစ်ဘူး

/ mə twé bji̥? bù /

ပဲလော်

/ pè hlõ /

အလေ့လာခံ

စကောကရင်လူမျိုးများသည်

မြန်မာနှင့်နီးစပ်သည့်အတွက်

သုံးစွဲသောစကားများမှာ စံမြန်မာစကား နှင့် အများအားဖြင့် တူသည်ကို တွေ့ရပါသည်။

စံမြန်မာစကားတွင်သုံးသည် ‘ခိုင်း’ ဟူသော ကြိယာထောက် အသုံးကို ‘စေချဲ’ဟူသော

ကြိယာထောက်နှစ်လုံးတဲ့၍ သုံးခြင်းအားဖြင့် ပြောသူ၏ ယဉ်ကျေးသိမ်မွေ့သောအသုံး

ဟုဆိုနိုင်ပါသည်။ကရင်တိုင်းရင်းသားများကတစ်ဦးတစ်ယောက်၏ အမည်ဖြည့်အစုံ အမည်ကိုခေါ်ဆိုရာတွင်

မမိန့်မရင်းနီးသူများကို အမည်အပြည့်အစုံ ခေါ်ဆိုပြီး မိမိန့်ရင်းနီးသူများကို

မသွား(တွား)စေချဲ့ဘူး

မစားစေချဲ့ဘူး

(အသုံးကဲ့)

/ mə sà se -tçhī bù /

မဆုံးဖြစ်ဘူး

(အသုံးကဲ့)

/ mə -shoū pji̥? bù /

ပဲလော်

(အသုံးထွက်ကဲ့)

/ pè lõ /

မြန်မာနှင့်နီးစပ်သည့်အတွက်

သုံးစွဲသောစကားများမှာ စံမြန်မာစကား နှင့် အများအားဖြင့် တူသည်ကို တွေ့ရပါသည်။

စံမြန်မာစကားတွင်သုံးသည် ‘ခိုင်း’ ဟူသော ကြိယာထောက် အသုံးကို ‘စေချဲ’ဟူသော

ကြိယာထောက်နှစ်လုံးတဲ့၍ သုံးခြင်းအားဖြင့် ပြောသူ၏ ယဉ်ကျေးသိမ်မွေ့သောအသုံး

ဟုဆိုနိုင်ပါသည်။ကရင်တိုင်းရင်းသားများကတစ်ဦးတစ်ယောက်၏ အမည်ဖြည့်အစုံ အမည်ကိုခေါ်ဆိုရာတွင်

မမိန့်မရင်းနီးသူများကို အမည်အပြည့်အစုံ ခေါ်ဆိုပြီး မိမိန့်ရင်းနီးသူများကို

တွေ.ဆုံးနှုတ်ဆက်သည် အခါတွင်
ခေါ်ဆိုသည်ကိုလည်း လေ့လာတွေ.ရှိရပါသည်။

အခေါ်ခံရသူ၏အမည်နောက်တွင်
ခေါ်ဆိုသည်။

‘ကြီး’ထည့်၍

၁၃။ ချင်းတိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်
ချင်းတိုင်းရင်းသားအများစုသည် ချင်းပြည်နယ်တွင် နေထိုင်ကြပါသည်။ ချင်းပြည်နယ်သည်
မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်တည်ရှိသည်။
အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တောင်ဘက်တွင်
ရရှိပြည်နယ်၊ အနောက်ဘက်တွင် ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြောက်ဘက်တွင်
အိန္ဒိယနိုင်ငံတို့၊ ဝန်းရလျက်ရှိပါသည်။ ချင်းပြည်နယ်တွင်လူမျိုးကဲ အပ်စုများစွာရှိပြီး
ပြောဆိုသည် ဘာသာစကားအနည်းငယ်စိ ကဲပြားကြပါသည်။ ချင်းပြည်နယ် တောင်ပိုင်းသုံး
ချင်းဘာသာစကားတွင် တီးတန်စကား၊ ဖလမ်းစကား၊ ဟားခါးစကား၊ မင်းတပ်စကား၊
ပလက်ဝစကားနှင့် မြေပြန်ချင်းဘာသာစကားတွင် အရှိချင်းစကား စသည်
မျိုးကဲ့များရှိပါသည်။ ရရှိပ်တောင်ရိုးပိုင်းတွင် ခမီးလူမျိုးများနေထိုင်ကြပါသည်။
ချင်းတောင်ပင်း မင်းတပ်၊ ကန်ပက်လက်၊ မတူပိုနယ်တို့တွင် မွင်း၊ ရောင်ကု၊ အူးပါ၊ ဇိတုး၊
လောက်ကု၊ မတု၊ မီရမ်(မရာ)၊ ယင်းခုး (ခိုင်)နှင့် မကန်းအနွယ်များ နေထိုင်ကြပါသည်။
အလေ့လာခံဖြစ်သည့် ချင်းတိုင်းရင်းသားမျိုးစိတ်ကဲ့များမှ ဟားခါးတွင်နေထိုင်သော
လိုင်မျိုးကဲ့၊ တီးတိန်တွင်နေထိုင်သော မီရမ်(မရာ) မျိုးကဲ့နှင့် ဖလမ်းတွင်နေထိုင်သော
ခွန်လီ(ဆင်မ်)မျိုးကဲ့တို့၊ ပြောဆိုသုံးစွဲသော မြန်မာဘာသာစကားကို လေ့လာတင်ပြပါမည်။
မြန်မာဘာသာစကား
မသွားခိုင်းဘူး
ချင်းတိုင်းရင်းသားသုံး
ခွင့်မပြုဘူး
(အသုံးကဲ့)

/ mə θwà khāi bù /

/ khwí' mə pjú bù /

မဝတ်ခိုင်းဘူး

ပေးမဝတ်ဘူး

(အသုံးကဲ့)

/ mə wi? khāi bù /

/ pè mə wi? bù /

မလုပ်ခိုင်းဘူး

ပေးမလုပ်ဘူး

(အသုံးကဲ့)

/ mə lou? khāi bù /

/ pè mə lou? bù /

အကျိုးကြီးနေတယ်

အကျိုးချောင်တယ်

(အသုံးကဲ့)

/ ēi dʒí tçí nē dē /

/ ēi dʒí -tçhaū dē /

အကျိုးသေးနေတယ်

အကျိုးကျပ်တယ်

(အသုံးကဲ့)

/ ēi dʒí θè nē dē /

/ ēi dʒí tça? tē /

ကူညီရမလား	ကူညီပေးရမလား	(အသုံးကဲ့)
/ kū jī já mə là /	/ kū jī pè já mə là /	
စားကောင်းတယ်	စားကောင်းလိုက်တာ	(အသုံးကဲ့)
/ sà kā ū dē /	/ sà kā ū lai? tā /	
မိုးချုပ်တယ်	မှောင်(မောင်)လာတယ်	
(အသုံးကဲ့/အသံထွက်ကဲ့)		
/ mò t̄ehou? tē /	/ -maū lā dē /	
ဈေးသက်သာတယ်	ဈေးချို့တယ်	(အသုံးကဲ့/အသံထွက်ကဲ့)
/ zè θε? θā dē /	/ zè t̄ehō dē /	

ကြက်ဥ	ကြစ်ဥ	(အသံထွက်ကဲ့)
/ t̄eɛ? ú /	/ t̄ei? ú /	
လျှော်ကားဥယျာဉ်	လော်ကားဥယျာဉ်	(အသံထွက်ကဲ့)
/ hlō ḡà ù -j̄i /	/ lō ḡà ù -j̄i /	
လွှင့်ပစ်လိုက်	လွှင့်ပစ်လိုက်	(အသံထွက်ကဲ့)
/ hlw̄í' p̄ji? lai? /	/ lw̄í' p̄ji? lai? /	
အလေ့လာခံ ချင်းတိုင်းရင်းသားများ ပြောဆိုသုံးစွဲသော မြန်မာဘာသာစကား အချို့သည် စံမြန်မာစကားနှင့်တူသော်လည်း ပြောဆိုသောလေယူလေသိမ်း ကွာခြားမှုရှိသည်ကို တွေ့ရပါသည်။ ချင်းလူမျိုးများ မြန်မာဘာသာစကားပြောသောအခါ ‘ဟတိုးသံ’များဖြုတ်ပြောသည်ကို တွေ့ရှုရပါ သည်။ စံမြန်မာစကားတွင် သုံးသော ‘ကြက်ဥ’ ဟူသောအသုံးကို ချင်းတိုင်းရင်းသားများက လေသံဝဲဖြင့် ‘က်’သံ နှင့်‘စံ’သံကြားမှာရှိသည်။ ‘ကြစ်ဥ’ဟူသောအသံဖြင့် ပြောဆိုသည်ကို လေ့လာတွေ့ရှုရပါသည်။		

၁၃။ ရခိုင်တိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်

ရခိုင်တိုင်းရင်းသားအများစုသည် မြန်မာနိုင်ငံအနောက်ဘက်ပိုင်းရှိ ရခိုင်ပြည်နယ်တွင်
 နေထိုင်ကြပါ သည်။ ရခိုင်ပြည်နယ်သည် အရှေ့ဘက်တွင် အနောက်ရှိုးမတောင်၊
 အနောက်ဘက်တွင် ဘင်္ဂလား ပင်လယ်အော်၊ အနောက်မြောက်ဘက်တွင်
 ဘင်္ဂလားဒေါ်ရှုံးပြည်သူ့သမ္မတနိုင်ငံတို့နှင့် ထိစပ်လျက် ရှိပါသည်။ ရခိုင်တိုင်းရင်းသားများ
 ပြောသောဘာသာစကားများသည် မြန်မာဘာသာနှင့် အနီးစပ်ဆုံး ဖြစ်ပါသည်။
 ဘာသာဖော်ပညာရှင်များက ရခိုင်ဘာသာစကားကို သီးခြားဘာသာစကားအဖြစ်
 မသတ်မှတ်ဘဲ မြန်မာစကား၏အသိယစကားအဖြစ် သတ်မှတ်သည်။ ရခိုင်ဘာသာစကားတွင်
 ရှေးသုံးမြန်မာဝါဟာရ အများအပြားရှိနေသည်အတွက် ရခိုင်ဘာသာစကားကို
 ရှေးမြန်မာစကား ဟုလည်း ယူဆကြသည်။ ရခိုင်မျိုးစိတ်ကွဲ (၇)မျိုးမှာ ရခိုင်၊ ကန်၊ စမ်း၊
 ခိုင်းနက်၊ မရမာကြီး၊ မြို့၊ သက် စသည်တို့ဖြစ်ပါသည်။ ယင်းတို့အနက် သက်၊ ခိုင်းနက်၊
 မြို့တို့သည် သီးခြား တိုင်းရင်းသားဘာသာစကားဖြစ်ပါသည်။ ထို့မျိုးစိတ်ကွဲများမှ
 ရခိုင်ပြည်နယ် တောင်ပိုင်းရှိ ရခိုင် တိုင်းရင်းသားသုံး မြန်မာဘာသာစကားကို
 လေ့လာတင်ပြပါမည်။

စံမြန်မာဘာသာစကား ရခိုင်တိုင်းရင်းသားသုံး မြန်မာဘာသာစကား

မြင်းခွာခွာရွက် မြင်းခွာခွာရွက် (အသုံးကွဲ)

/ mj̥i khwā jwε? / / mj̥i khwā khwā jwε? /

မဝတ်ရ မဝိုက်ရ (အသုံးကွဲ)

/ mə wi? já / / mə wai? já /

ရေနွေး ရေဗူ (အသုံးကွဲ)

/ jē nwè / / jē pù /

ရေ့ကြီးတယ် ရေ့ခက်တယ် (အသုံးကွဲ)

/ zè dʒi dē / / zè khe? tē /

အကျိုးတစ်ထည် အကျိုးတစ်လုံး (အသုံးကွဲ)

/ e̥i dʒi tə thē / / e̥i dʒi tə lo ū /

အရမ်းလှတယ် ဂေါ်င်းလှရယ် (အသုံးကွဲ)

/ ə ð ă hlá d̥é /	/ gə gḁ ū hlá r̥é /
ခေါင်းကိုက်တယ်	ခေါင်းခဲတယ် (အသုံးကဲ့)
/ gḁ ū kai? t̥é /	/ gḁ ū kh̥e d̥é /
သွားကြမယ်	လားကရမယ် (အသုံးကဲ့)
/ θwà dʒá m̥é /	/ là kə rá m̥é /
လမ်းလျောက်မယ်	ခြေထောက်နဲ့သွားမယ် (အသုံးကဲ့)
/ l̥ ă çau? m̥é /	/ t̥chē dau? né θwà m̥é /
ကစားကြမယ်	ကဇ်မယ် (အသားကဲ့)
/ gə zà dʒà m̥é /	/ gə ze? m̥é /
မတွေ့တာကြာပြီ	မတွေ့တာကရာဖြယ် (အသုံးကဲ့)
/ mə twé dā t̥çā b̥j̥i/	/ mə twé tā kə rā b̥ə r̥é /
ဗိုက်ဆာတယ်	ဝမ်းဆာတယ် (အသုံးကဲ့)
/ bai? shā d̥é /	/ w̥ ă shā d̥é /
အတူစားမယ်	တ(ၢ)တူစားမယ် (အသုံးထွက်ကဲ့)
/ ə tū sà m̥é /	/ d̥ə dū sà m̥é /
မလုပ်နဲ့	မလုပ်ကဲ့ (အသုံးကဲ့)
/ mə lou? né /	/ mə lou? ké /
မိုးတွေ့ရာနေတယ်	မိုးတိရာနေဖြယ် (အသုံးကဲ့)
/ mò dwé jwā nē d̥é /	/ mò tí jwā nē b̥ə r̥é /
မိဘ	မိဘ (အသုံးထွက်ကဲ့)
/ mi̥' bá /	/ mi̥' phá /
ရေသောက်မယ်	ရေ(ရီ)သောက်မယ် (အသုံးထွက်ကဲ့)
/ jé θau? m̥é /	/ r̥i̥ θau? m̥é /

ခြားက်ဆယ့်ရှစ်
(အသံထွက်ကဲ)

/ t̥chau? shé ci? /

ရျောက်ဆယ့်ချုစ်

/ c̥au? shé t̥chi? /

အလေ့လာခံ ရခိုင်တိုင်းရင်းသားတို့ ပြောသော မြန်မာဘာသာစကားများကို လေ့လာရာတွင် ‘ရော’ကို ‘ရီ’ဟု ရကောက်လျှောလိပ်သံဖြင့် သုံးသည်ကို တွေ့ရပါသည်။ မြန်မာလူမျိုးများသည် ‘ယ’နှင့် ‘ရ’သံ ကို အသံထွက်မခဲ့ခြားဘဲ တစ်မျိုးတည်းသာသုံးသော်လည်း ရခိုင်တိုင်းရင်းသားများက ‘ယ’နှင့် ‘ရ’ကို အသံထွက် ခဲ့ခြားအသုံးပြုသည်ကို တွေ့ရပါသည်။ ရခိုင်တို့သည် ‘ချုစ် နှင့်ရှစ်’သံ တို့က ပြောင်းပြန်သုံးထားသည်ကိုလည်းတွေ့ရပါသည်။ စမြန်မာဘာသာစကားတွင် ပြောဆိုသော ‘မောင်မိုက်၊ လျှော်ဖွံ့ဖြိုး’ စသော အမိပ္ပါယ်တူစကားလုံး နှစ်လုံးတွေ့များတွင် ရခိုင်က ‘မိုက်၊ ဖွံ့ဖြိုး’ဟု နောက်စကားလုံးများကို ယူပြီးသုံးသော်လည်း မြန်မာလူမျိုးများက ရျောစကားလုံးများကိုသာ အသုံးများသည်ကို တွေ့ရပါသည်။

၁၅။ ရှမ်းတိုင်းရင်းသားသုံး မြန်မာဘာသာစကားလေ့လာချက်

ရှမ်းတိုင်းရင်းသားအများစုသည် ရှမ်းပြည်နယ်တွင် နေထိုင်ကြပါသည်။ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင်တည်ရှိပြီး အရှေ့ဘက်တွင် တရာတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် ကချင်ပြည်နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တောင်ဘက်တွင် ကယားပြည်နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ ရှမ်းပြည်နယ်တွင် ရှမ်းဘာသာစကားပြောသူများရှိသည် အပြင် မြန်မာစကားအစုဝင်ဖြစ်သည် ဓန၊ အင်းသား၊ တောင်ရိုး၊ အမီး၊ လရှိုး၊ မရှိုး၊ မိုင်းသာစသည် စကားပြောသူများ၊ ပအိုင်းစကားပြောသူများ၊ ကိုးကန်း၊ ယူနှစ်စကားပြောသူများ၊ ၀၊ ပလောင်၊ ယင်း စသည် စကားပြောသူများ ရှိပါသည်။ ရှမ်းတိုင်းရင်းသားမျိုးစိတ်ကဲ (၃၃)မျိုးရှိပါသည်။ ရှမ်းတိုင်းရင်းသားမျိုးစိတ်ကဲမှ ကချင် ပြည်နယ်တွင် နေထိုင်သောရှမ်းများကို ‘ရှမ်းကြီး’၊ မြစ်ကြီးနားခရိုင်မှ ရှမ်းများကို ‘ရှမ်းကလေး’၊ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းမှရှမ်းများကို ‘ရှမ်း’၊ ကော့ကရိတ်ခရိုင် မြေဝတီမြို့နယ်မှ ရှမ်းများကို ‘ရှမ်းယဉ်း’၊ ကျိုင်းတုံးခရိုင်မှ ရှမ်းများကို ‘ရှမ်း(တိုင်းခွန်း)’၊ လွှိုင်လင်ခရိုင်မှ ရှမ်းများကို ‘တိုင်းလွှို့(တိုင်းလွှုံး)’ ဟူသည် နေထိုင်ရာဒေသအလိုက် ရှမ်းမျိုးစိတ်ကဲမှားရှိပါသည်။ အင်းသားတို့သည် ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင်အများဆုံးနေထိုင်ကြပါသည်။ ဓန၊ တောင်ရိုးတို့သည် ရှမ်းပြည်တောင်ပိုင်း ကလော၊ ရပ်စောက်၊ ရွာင်း၊ ရော့ဗီး၊ ပွဲ့ဗီး၊ ပင်းတယ၊ ကျိုးပင်မှီး၊ ဘော်ဆိုင်းတို့နှင့် ရှမ်းပြည်မြောက်ပိုင်း နောင်ချို့ခရိုင်တို့တွင် နေထိုင်ကြပါသည်။ ပအိုင်းတို့သည် သထုံး၊ တောင်ငူး၊ ဘားအံး၊ ပဲနွယ်ကုန်း စသည် မြို့များ၊ ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ပင်လုံး၊ ဟိုပန်း၊ ပင်လောင်း၊ ရပ်စောက်တစ်ပိုင်းမြို့နယ်

ကျေးများတွင် နေထိုင် ကြပါသည်။ ရွှေပလောင်၊ ငွေပလောင်တို့သည်
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်း၊ ပလေး တို့သည် ရှမ်းပြည်တောင်ပိုင်း
ကလောနယ်တို့တွင် အများဆုံးနေထိုင်ကြပါသည်။ တိုင်းအင်၊ ယင်း၊ ဘုံး တို့သည်
ရှမ်းပြည်အရှေ့ပိုင်းတွင် နေထိုင်ကြပါသည်။ ခန္ဓါးရှမ်းများသည် စစ်ကိုင်းတိုင်း၊ ခန္ဓါးခရိုင်တွင်
နေထိုင်ကြပါသည်။ ဤစာတမ်းတွင် ရှမ်းပြည်အရှေ့ပိုင်းမှ ရှမ်းကြီး၊ ရှမ်းပြည်တောင်ပိုင်းမှ
အင်းသား၊ ပအိုင်း၊ ရှမ်းပြည်မြောက်ပိုင်းမှ ရှမ်းတိုင်းရင်းသားများသုံး၊ မြန်မာဘာသာစကားကို
လေ့လာ တင်ပြပါမည်။

မြန်မာဘာသာစကား

ရှမ်းတိုင်းရင်းသားသုံး မြန်မာဘာသာစကား

အသုဘ

ဆွမ်းရင်

(အသုံးကွဲ)

/ á θú bá /

/ shw̰ á -jí /

အဆင်ပြေသလိုဝယ်ခဲ့ပါ
(အသုံးကွဲ)

ကြည့်ဝယ်လာလိုက်လေ

/ e -shí pjē ðə lō wè gé bā /

/ tci' wē lā lai? lē /

ပြန်တော့နော်

ဖြည့်ဖြည့်ပြန်နော်

(အသုံးကွဲ)

/ -pjā dó nō /

/ phjè phjè -pjā nō /

ဒေါးပေါ်တယ်

ဒေါးချို့တယ်

(အသုံးကွဲ)

/ zè pò dē /

/ shè tçhō tē /

စားကောင်းတယ်

စားချို့တယ်

(အသုံးကွဲ)

/ sá ka ū dē /

/ sá tçhō tē /

ဝယ်ခဲ့မယ်

ဝယ်လာပေးမယ်။ဝယ်ပေးခဲ့မယ်။ (အသုံးကွဲ)

/ wē khé mē /

/ wē lā pè mē / wē pè khé mē /

ယူခဲ့မယ်

ယူပေးခဲ့မယ်

(အသုံးကွဲ)

/ jū gé mē /

/jū pè khé mē /

ကူညီပေးမယ်

လုပ်ကူညီပေးမယ်

(အသုံးကွဲ)

/ kū jīl pè mē /

/ lou? kū pè mē /

အကျိုးကြီးနေတယ် (အသုံးကဲ့/အသံထွက်ကဲ့)	အကျိုးမမှန်(မန်)ဘူး(ဖူး)
/ e̥i̥ dʒ̥i̥ tʃ̥i̥ nē dē /	/ e̥i̥ tʃ̥i̥ mə -mā phù /
မသွားခိုင်းဘူး ပေးမသွား(တွား)ဘူး(ဖူး)(အသုံးကဲ့/အသံထွက်ကဲ့)	
/ mə θwá khḁi̥ bù /	/ pè mə twà phù /
မလုပ်ခိုင်းဘူး	ပေးမလုပ်ဘူး(ဖူး) (အသုံးကဲ့/အသံထွက်ကဲ့)
/ mə lou? khḁi̥ bù /	/ pè mə lou? phù /
လေးထောင်(ဒေါင်)	လေးထောင် (အသံထွက်ကဲ့)
/ lè -daū /	/ lè -thaū /
နေရာအနဲ့.ရောက်တယ် (အသံထွက်ကဲ့)	နေရာအနဲ့.ရောက်တယ်
/ nē já ə hn̥ḁ́ jau? tē /	/ nē já ə nḁ̥̃ jau? tē /
လေး	လေး (အသံထွက်ကဲ့)
/ hlē /	/ lē /
မှန်	မန် (အသံထွက်ကဲ့)
/ -hmā /	/ -mā /
လူည်း	လည်း (အသံထွက်ကဲ့)
/ hlè /	/ lè /
မှန်ကန်တယ်	မန်ကန်တယ် (အသံထွက်ကဲ့)
/ -hmā -kā dē /	/ -mā -kā tē /
လူည်းလည်းသည်	လည်းလည်းသည်(တီ) (အသံထွက်ကဲ့)

/ hlé lē tī /

/ lē lē tī /

ဝက်သား
(အသံထွက်ကဲ)

ဝက်သား(တား)

/ wɛ? θà /
အသီးအနှံ
(အသံထွက်ကဲ)

/ wɛ? tà /
အသီး(တီး)အနှံ

/ ə θi ə -hnā /

/ ə tī ə -nā /

အထက်ပါလေ့လာတွေ.ရှိချက်များအရ မြန်မာဘာသာစကားတွင် သုံးသော ‘အသာ’ဟူသော အသုံးကို ရှမ်းတိုင်းရင်းသားများသုံးသော မြန်မာဘာသာစကားတွင် ‘ဆွမ်းရင်’ ဟူသောအသုံးသည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးဇူးများတွင်သုံးကြောင်းသိရှိရပါသည်။ ရှမ်းတုင်းရင်းသားများသည် ‘သ’သံကို လုံးဝမသုံးဘဲ ‘သ’သံအစား ‘တ’သံ သုံးကြပါသည်။ မြန်မာဘာသာစကားတွင်ရှိသော ဟထိုးသံများကို ရှမ်းတိုင်းရင်းသားများက ဟထိုးမပါဘဲ သုံးသော်လည်း ‘ရှုက်’ ဟူသည့်စကားလုံးကို ဟထိုးသံထည့်၍ ပြောသည်ကိုတွေ.ရပါသည်။ မြန်မာဘာသာစကားတွင် အငြင်းပြုအသုံးဖြစ်သည့် ‘မသွားခိုင်းဘူးမလုပ်ခိုင်းဘူး၊ မစားခိုင်းဘူး’ ဟူသောအသုံးများကို ရှမ်းတိုင်းရင်းသားများက ‘ပေးမသွားဘူး၊ ပေးမလုပ်ဘူး၊ ပေးမစားဘူး’ ဟူ၍သုံးရာ၌ ‘ပေး’ ဟူသည့်စကားလုံးကို အပိုထည်သုံးထားကြောင်း တွေ.ရပါသည်။ ထိုပြင် စံမြန်မာစကားရှိသံပြင်းသံများကို ရှမ်းတိုင်းရင်းသားများက သံညွင်းသံများဖြင့် အသုံးများကြောင်း တွေ.ရပါသည်။ ရှမ်းပြည်တောင်ပိုင်းရှိ ရှမ်းတိုင်းရင်းသားများသုံးသည် မြန်မာဘာသာစကားတွင် ‘စားကောင်းတယ်’ ဟူသည့်အသုံးကို ရှမ်းတိုင်းရင်းသားတို့က ‘စားချိုတယ်’ သုံးထားသည်ကို တွေ.ရပါသည်။ မြန်မာဘာသာစကားတွင် ‘အကျိုးကြီးတယ်၊ အကျိုးသေးတယ်’ ဟူသောအသုံးကို ရှမ်းတိုင်းရင်းသားတို့က ‘အကျိုးမမြန်(မန်)ဘူး’ဟူ၍ သုံးထားရာ ထူးခြားသည်ကို တွေ.ရပါသည်။

ခြုံင် သုံးသပ်ချက်

ဤစာတမ်းသည် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားသုံး မြန်မာဘာသာ စကားကို လေ့လာထားသောစာတမ်းဖြစ်ပါသည်။ အလေ့လာခံတိုင်းရင်းသားများသည် မိခင် ဘာသာစကားများကို သုံးစွဲခြင်းဖြစ်သောကြောင့် စံမြန်မာဘာသာစကား ပြောဆိုသုံးနှင့် သောအခါမှုလဘာသာစကားပြောသည် နီးစပ်သောအာလျှောအတိုင်းသုံးသည်ကိုတွေ့ရပါသည်။

အလေ့လာခံ ကချင်၊ ကရင်၊ ချင်း၊ ရှမ်းတိုင်းရင်းသားသုံး မြန်မာဘာသာစကားကို စံမြန်မာဘာသာစကားနှင့် နှိုင်းယူဉ်လေ့လာရာတွင် အသုတေသနများ အသုံးအနည်းငယ် ကွဲပြား သည်ကို တွေ့ရပါသည်။ ရခိုင်ဘာသာစကားသည် စံမြန်မာဘာသာစကားနှင့် အသုံးအနှစ်း သာမက အသုတေသနပါ ကွဲပြားမှုများသည်ကို တွေ့ရပါသည်။ ရခိုင်တိုင်းရင်းသားများသည် မြန်မာလမျိုးများနှင့် အလွန်ဝေးလံသောနေရာတွင် ရှိသောကြောင်လည်းကောင်း၊ ရခိုင်ဘာသာ စကားကို ရှေးမြန်မာစကားဟု ပညာရှင်များယူဆခဲ့ကြသည့် အတိုင်း ရခိုင်တိုင်းရင်းသားများက ယနေ့ထိ ရှေးမြန်မာစကားကို သုံးစွဲနေကြသောကြောင့် လည်းကောင်း ရခိုင်ဘာသာစကားကို စံမြန်မာစကား နှင့် နှိုင်းယူဉ်သောအခါ အသုံးအနှစ်းပိုမိုကွဲပြားသည်ကို တွေ့ရပါသည်။

ထိုကြောင့် အလေ့လာခံတိုင်းရင်းသားများကို မြန်မာဘာသာစကားသင်ကြားပါက မည်သည့်လူမျိုးက အသုတေသနကွဲပြားသည်၊ အသုံးအနှစ်းကွဲပြားသည်ကို သိရှိရသဖြင့် စံမြန်မာဘာသာစကား ပီသစွာပြောဆိုနိုင်ရန် တိုင်းရင်းသားများကို အသုစည်းကမ်းစနစ်များ နှင့်အညီ သင်ကြားနိုင်ရန် ရည်ရွယ်ပါသည်။

နိဂုံး

ဉာဏ်တမ်းသည် ပြည်ထောင်စုမြန်မာနိုင်ငံ၌ မြန်မာဘာသာစကားအသုံးပြုပြောဆိုသော
တိုင်းရင်းသားများ များစွာရှိဖော်လည်း အလေ့လာခံတိုင်းရင်းသားများမှာ အနည်းငယ်များသာ
ရှိဖော်ကြောင်း လေ့လာထားသမျှတွင်လည်း ပြီးပြည့်စုံမှာ ကျယ်ပြန်မှာ နက်ရှိင်းမှာ များစွာ
လိုပါသေးသည်။ ထိုသို့လေ့လာခြင်းဖြင့် ဘာသာစကားဆိုင်ရာ အသိအမြင်တိုးပွားစေရန်နှင့်
တိုင်းရင်းသားလူမျိုးအချင်းချင်းအပြန်အလှန် နားလည်မှာ တိုးပွားလာစေရန် အထောက်အကူပြုမည်
ယုံကြည်ပါသည်။ တိုင်းရင်းသားလူမျိုးများသုံး မြန်မာဘာသာစကား လေ့လာမှုနှင့်ပတ်သက်ပြီး
ဆောင်ရွက်ချက်များကို လက်လှမ်းမိသမှ တင်ပြထားခြင်းဖြစ်၍ ထပ်မံလေ့လာလိုသူများအတွက်
ဆက်လက်လေ့လာရန် ကျန်ရှိနေပါသေးသည်။ ထိုထက်ပိုပြီး ကျယ်ကျယ်ပြန်ပြန်လေ့လာနိုင် ပါက
အသံစည်းကမ်းများနှင့် အသံထွက်ဆိုပုံများကို ပင်တိုင်ထား၍ တိုင်းရင်းသားဘာသာ စကားများ၏
အသံစည်းကမ်း၊ အသံစနစ်၊ အသံသုံးစွဲပုံများနှင့် နှိုင်းယူဉ်ချိန်ဆကာ တိုင်းရင်းသားတို့၏
မြန်မာစကားသင်ယူမှုကို ပိုပြင်ကျနေအောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယူဆမိပါသည်။

ဖတ်ရှုလေ့လာသောစာအုပ်များ

- ၁။ ခင်မင်၊ မောင်(ဓနဖြူ)။ ဘာသာစာပေအသွေးအရောင်အဆင်အကွက်။ ၂၀၁၃ ခ ပကြိမ်)။ ရပြည့်စာပေ။ ရန်ကုန်မြို့။
- ၂။ ခင်မင်၊ မောင်(ဓနဖြူ)။ ဘာသာနှင့်စာပေ၊ စာပေနှင့်ဘာသာ။ ၂၀၁၃ ခ ပကြိမ်)။ ကုံကော်ဝတ်ရည်စာပေ။ ရန်ကုန်မြို့။
- ၃။ ခင်မင်၊ မောင်(ဓနဖြူ)။ မြန်မာစကား၊ မြန်မာစာရူပ်ပုံလွှာ။ ၂၀၁၂ ခ ထာကြိမ်)။ မြန်မာစာအဖွဲ့.ဦးစီးဌာန။ နေပြည်တော်။
- ၄။ ထွန်းမြင်၊ ဦး။ သုဒ္ဓဇာဒေ။ ၁၉၉၆ ခ စက်တင်ဘာလ(ပကြိမ်)။ မြေမြေဝင်းပုံနှိပ်တိုက်။ ရန်ကုန်မြို့။
- ၅။ မင်းနိုင်၊ ဦး။ တိုင်းရင်းသား စကားပုံ။ ၁၉၆၈ ခ(၃ကြိမ်)။ ယဉ်ကျေးမှုဝန်ကြီးဌာန။ ရန်ကုန်မြို့။
- ၆။ မြန်မာစွာယ်စုံကျမ်း။ အတွဲ-၁။ ၁၉၇၁ ခ(၃ကြိမ်)။ စာပေမြေမာန်ပုံနှိပ်တိုက်။ ရန်ကုန်မြို့။

အလေ့လာခံပုဂ္ဂိုလ်များ

ကချင်

- ၁။ Dr.နှစ်ကရောင်ပါမောက္ခ(ဌာနမျှူး)၊ ဒသနိကဗောဓာန၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်။
၂။ ဦးဂျာဂျာန်နော်၊ သရပ်ပြ၊ ရုပော်ဒြာန၊ မန္တလေးတက္ကသိုလ်။

ကရင်

- ၃။ ဒေါ်နော်အေးသီတာမင်း၊ ကထိက၊ ရှာက္ခေါ်ဒြာန၊ မန္တလေးတက္ကသိုလ်။

ချင်း

- ၄။ ဒေါ်ထားလဲန်ဆုန်၊ သရပ်ပြ၊ ဘူမိဖော်ဒြာန၊ မန္တလေးတက္ကသိုလ်။
၅။ ဦးဆလိုင်းထကပ်လုံး၊ သရပ်ပြ၊ ဘူမိဖော်ဒြာန၊ မန္တလေးတက္ကသိုလ်။
၆။ ဦးရမ်ကျင်းခိုင်၊ နည်းပြ၊ သမိုင်းဒြာန၊ မန္တလေးတက္ကသိုလ်။

ရခိုင်

- ၇။ Dr.ခင်မြင့်မြင့်၊ ပါမောက္ခ(ဌာနမျှူး)၊ အရှေ့တိုင်းပညာဒြာန၊ မန္တလေးတက္ကသိုလ်။

ရွှေ့မြဲး

- ၈။ ဒေါ်မြဲသွေး၊ ကထိက၊ အရှေ့တိုင်းပညာဒြာန၊ မန္တလေးတက္ကသိုလ်။
၉။ ဒေါ်မိုးမိုးဝင်း၊ ကထိက၊ ဒသနိကဗောဓာန၊ ကျင်းတံ့တက္ကသိုလ်။
၁၀။ ဒေါ်နှစ်းအောင်ခမ်း၊ လ/ထကထိက၊ ပထိုဝင်ဒြာန၊ မန္တလေးတက္ကသိုလ်။